

“ယုံကြည်ခြင်းနိမိတ် ငြိမ်းချမ်းရေးနှင့် ၎င်း၏ဂုဏ်များ”

သတင်းရင်းမြစ် >
သောကြာနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၅၂ မိနစ်

ပဋိပက္ခ ဂရုပြု သတင်းစာပညာ သင်တန်းသားများ စုပေါင်းရေးသားသည်။

အသက် ၃၀ အရွယ် မဝေဝေက သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကစပြီး တက္ကစီငှားရမ်းသည့် အခါ ငြိမ်းချမ်း အမှတ်တံဆိပ် ပါတဲ့ တက္ကစီကိုသာ ငှားရမ်းစီးနင်းတဲ့အကြောင်း ပြောသည်။

သူ့အနေနဲ့ ဘာကြောင့် ငြိမ်းချမ်း အမှတ်တံဆိပ်ပါသည့် ကားကိုရွေးချယ်ရသလဲဆိုသည်နှင့် ပတ်သက်၍တော့ “ဘာလို့အဲဒီ တံဆိပ်ပါတဲ့ကားကို စီးရတာလဲဆိုတော့ ကိုယ့်လူမျိုးဆိုတော့ ပိုလုံခြုံမယ်ထင်လို့ပါ။ ဗုဒ္ဓဘာသာ ဆိုတဲ့ ယုံကြည်ချက် ကြောင့်လည်း ပါတာပေါ့” ဟု ပြောသည်။ □□

သူမသည် နိုက်ကလပ် တခုမှာ ကိုယ်ခန္ဓာကိုရင်းပြီး စီးပွားရှာနေတဲ့ မိသားစုတာဝန်အား တစ်ဦးတည်း ထမ်းဆောင် နေရသူလည်းဖြစ်သည်။

၎င်းသည် အမျိုးသားနှင့် လင်မယားအဖြစ်မှ ပြတ်စဲသည်မှာ ၃ နှစ် ရှိပြီဖြစ်ပြီး ကလေး ၀၂ ဦးနှင့် အိမ်စရိတ်များ အတွက် ညစဉ် အလုပ်တာဝန်မှာ ရပ်နား၍ မရကြောင်းသူမက ဆက်လက်ပြောသည်။

ငြိမ်းချမ်း အမှတ်တံဆိပ်၏ အဓိပ္ပါယ်မှာ ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော် (၉) ပါးတို့ စုပေါင်းထားသည့်အတွက် ထိုအမှတ်တံဆိပ်အား ဆောင်ထားပါက ဘေးအန္တရာယ်ကင်းခြင်း၊ လာဘ်လာဘပေါများ ခြင်းစသော ကောင်းကျိုးတရားများ ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်း အမှတ်တံဆိပ် ဆောင်ထားသူ မဝေဝေ ၏ မိတ်ဆွေ တက္ကစီသမားက ဆိုသည်။ □

၎င်းက “ကျွန်တော့် ကားမှာ ငြိမ်းချမ်း အမှတ်တံဆိပ် တပ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကားဆိုတာ သိပြီး လူတွေများများ တင်ရအောင်လို့ ပါ။ ဒါပေမဲ့ မွတ်စလင်တွေ ငှားတာ၊ မွတ်စလင်တွေ စုပြီးနေတဲ့ နေရာတွေတော့ မသွားရဲဘူး” ဟု ပြောသည်။

ငြိမ်းချမ်း အမှတ်တံဆိပ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အခြေခံ လူတန်းစားအများစုမှာ မိမိတို့၏နေအိမ်များ၊ ကားများ၊ ဆိုင်ကယ်များနှင့် ဈေးဆိုင်များတွင် ၎င်းအမှတ်တံဆိပ်ကို ဆောင်ထားလာကြခြင်းဖြစ်သည်။ □□

“လမ်းထဲကလူတွေ အိမ်ရှေ့တံခါးတွေမှာ ကပ်ထားတာတွေလို့ မေးကြည့်လိုက်တယ်။ အဲဒီတံဆိပ်ကပ်ထားရင် ဘေးအန္တရာယ်ကင်းတယ်၊ ဈေးရောင်းကောင်းတယ်။ လာဘ်ရှင်တယ်။ ဗုဒ္ဓဘာသာအိမ်မှန်းသိသာတယ်ဆိုလို့ ကပ်ထားတာ။ ကိုယ့်ဆန္ဒနဲ့ကိုယ်ကပ်ထားတာပါ။” မြောက်ဥက္ကလာပ မြို့နယ်နေ ပန်းရောင်းသူ မခင်မေက ပြောသည်။

ထို့ပြင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော အုတ်ဖို၊ မင်းလှ၊ မိတ္ထီလာ စသည့်မြို့များအပြင် အခြားမြို့အသီးသီး၌လည်း □ ဗုဒ္ဓဘာသာအိမ် အဖြစ် သိသာစေရန်အတွက် ငြိမ်းချမ်း အမှတ်တံဆိပ်အား ဗုဒ္ဓဘာသာဝင် အများအပြား ကိုင်ဆောင်ထားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။

မိတ္ထီလာအပါအဝင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သော ဒေသများတွင် ပဋိပက္ခ မဖြစ်ပွားမီ အချိန်နှင့်ဖြစ်ပွား ချိန်များ တွင် ငြိမ်းချမ်း အမှတ်တံဆိပ် များ ၊ တရားခွေများအား လိုက်လံဖြန့်ချိမှုများ ရှိခဲ့သည်ဟု အဆိုပါမြို့များမှ ဒေသခံများက ဆိုသည်။

“အဓိကရုဏ်းတွေ စဖြစ်တဲ့နေ့မှာပဲ ငြိမ်းချမ်း အမှတ်တံဆိပ်တွေ တရားခွေတွေ လူစည်ကားတဲ့နေရာမှာ လိုက်ဖြန့်တာတွေ

“ယုံကြည်မြတ်နိုး ငြိငြိ နှင့် ၎င်း၏ဂုဏ်များ”

သတင်းရင်းမြစ် >
သောကြာနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၅၂ မိနစ်

ရိုပါတယ်။ မြို့လည်ခေါင်က ဆိုင်ကြီးတွေမှာ အဲဒီတံဆိပ်တွေ ကပ်ထားတယ်” ဟု အုတ်ဖိုမြို့နယ်မှ ကိုကျော်ဇေယျက ပြောသည်။

၎င်းအမှတ်တံဆိပ်သည် ၁၉၉၈ ခုနှစ်က သာသနာပြုနည်းရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နှစ်ဖက်လှ ဦးကျော်လွင်က ဖန်တီးခဲ့ကြောင်း သာသနာ့အသိုင်းအဝိုင်းနှင့် အင်တာနက်စာမျက်နှာများ၌ ဖော်ပြထားသည်။ □□

၉၆၉ သည် မြန်မာနိုင်ငံ၌ အခြေတည်ခြင်းမှာ ဆယ်စုနှစ် နှစ်ခု နီးပါး ရှိပြီ ဖြစ်ကြောင်း ပြောစကားများအရ သိရသော်လည်း တွေ့ရှိထားသော သတင်းအချက်အလက်များအရ ယခုနောက်ပိုင်းတွင် အတိအလင်း ထွက်ပေါ်လာချိန်မှာ □၂၀၁၂ □ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဂဏဝါစကသံယကွန်ရက်မှ □ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါကွန်ရက်မှ ဆိုသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမှု ပြဿနာသည် ထိပ်သီးအခြေခံ ပြဿနာတစ်ခု အဖြစ် နှစ်စဉ် နှစ်တိုင်း ပြည်သူများ ကြုံတွေ့ လျက်ရှိပြီး □ပြည်သူများထဲတွင် ဗုဒ္ဓဘာသာဦးရေမှာ အများဆုံးဖြစ်ကာ လူတန်းစား အလွှာ အစုံ၌ရှိကြသည်။

၉၆၉ သည် ယခု ရက်သတ္တပတ်များအတွင်း ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဒေသများနှင့် ပတ်သတ် ဆက်နွယ်နိုင်ကြောင်း သတင်းမီဒီယာ အချို့တွင်လည်း ဖော်ပြခဲ့ကြပြီး အစွလာမ်ဘာသာဝင်အချို့ကလည်း ထင်မြင်ပြောဆိုလျက်ရှိသည်။ □□

□၉၆၉လှုပ်ရှားမှုများကြောင့် ရန်ကုန်မြို့ရှိ အစွလာမ်ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်အကျိုး သက်ရောက်မှု မရှိသော်လည်း နယ်မြို့များတွင်မူ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု အစွလာမ် ဘာသာဝင်အချို့က ဆိုသည်။ □□□□

အဆိုပါ အမှတ်တံဆိပ်အား စီးပွားရေးအရအသုံးပြုမှုများရှိခြင်းကြောင့် အခြားဘာသာဝင်များ၏ စီးပွားရေးမှာ ထိခိုက်မှုများရှိကြောင်း မော်လမြိုင်မြို့မှ အစွလာမ်ဘာသာဝင် ဦးကျော်စိုးကပြောသည်။

“ဗမာစိုက်တဲ့ဆန် ကုလားစားတယ် ကုလားထုတ်တဲ့ရေ ဗမာသောက်တယ်။ ဒီလိုမှ မစားသောက်ရင် သတ္တဝါတွေ သေကြေပျက်စီးကုန်ကြမှာပေါ့” ဟု အစွလာမ်ဘာသာဝင် စီးပွားရေးလုပ်ငန်းရှင် ဦးရွှေကြည်က ဆိုသည်။ □□

၉၆၉ ဘာသာရေးတရားပွဲ အချို့တွင် □ဘာသာရေး ခွဲခြားကာ ဗုဒ္ဓဘာသာများအနေဖြင့် မိမိဘာသာဝင်များ၏ အကျိုးစီးပွားသာ ရှေးရှု၍ စီးပွားရေး တိုးတက်စေရန်ဖော်ဆောင်သင့်ကြောင်း သို့မှသာ ဘာသာသာသနာ ပြန့်ပွားမည် လမ်းညွှန်ပြသနေသည်ကို ၉၆၉ တရားခွေများမှ သိရသည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီ အချိန်က မြန်မာနိုင်ငံ၌ □မော်လဝီဆရာတစ်ဦး ၏ စာအုပ်တစ်အုပ်ကြောင့် ဘာသာရေး အဓိကရုဏ်း တစ်ခုအပါအဝင် ကိုလိုနီခေတ်တွင် ဘာသာရေး အဓိကရုဏ်း (၃) ခု ဖြစ်ပွားမှုရှိခဲ့ကြောင်း မြန်မာ့သမိုင်းသုတေသီ ဆရာတစ်ဦးကဆိုသည်။ □

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉-၅၀ ဝန်းကျင်တွင် ဘူးသီးတောင်-မောင်တော၌လည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် မော်လမြိုင်-ကျိုဒီး ၌လည်းကောင်း၊ ၁၉၈၈ ခုနှစ်မတိုင်ခင် တောင်ကြီးနှင့် ပြည်မြို့တို့၌ လည်းကောင်း ဘာသာရေးနှင့် ဆက်နွယ်သော ဒေသတွင်း အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။

၉၆၉ သည် အခြားဘာသာ အမှတ်တံဆိပ်များကို တုပသည့် အနေဖြင့် ထုတ်ဝေ ခြင်းဖြစ်ပြီး ၇၆၆

“ယုံကြည်မြတ်နိုး ငြိမ့် နှင့် ၎င်း၏ဂုဏ်များ”

သတင်းရင်းမြစ် >
သောကြာနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၅၂ မိနစ်

လမ်းစဉ်အတိုင်းသာ သွားနေခြင်းဖြစ်ကြောင်း THE VOICE နေ့ စဉ်ထုတ် သတင်းစာ၌ ဆရာတော် ဦးဝီရသူက မိန့်ကြားထားသည်။

ယခုဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် ငြိမ့်ကြောင့် မဟုတ်ကြောင်း၊ ငြိမ့်ကြောင့် အဓိကရုဏ်း ဖြစ်ပွားသည်ဟု အထောက်အထား ပြနိုင်ပါက ငြိမ့် လှုပ်ရှားမှုအား ရပ်တန့်ပေးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ တစ်စောင်၌ မိန့်ကြားခဲ့သည်။

ဂဏဝါစကသံယကွန်ရက် ၏ ငြိမ့် အမှတ်တံဆိပ် ထုတ်ဝေခဲ့ခြင်းမှာ အခြားဘာသာများအား တိုက်ခိုက်ချင်သော ရည်ရွယ်ချက်မရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်များ စည်းကမ်းရှိစွာ ဘာသာရေး ထွန်းကားလာစေရန်ဖြစ်ကြောင်း အရှင်ဝိမလာဘိဝံသ (ဟိစာရေဆရာတော်၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်မြို့) က မိန့်ကြားသည်။

“ဒီ ငြိမ့် ကိုထုတ်ရတာက အခြားရည်ရွယ်ချက်မရှိပါဘူး။ အခုက မျှော်မှန်းထားတာထက်ကို ပိုပြီး အောင်မြင်လာတယ်။ ဒီတော့ အသုံးချချင်တဲ့သူတွေ ပေါ်လာတယ်။ ငြိမ့် ရဲ့ နာမည်ကို အသုံးချပြီး စီးပွားရေး လုပ်နေတဲ့ သူတွေလည်း တွေ့နေရတယ်” အရှင်ဝိမလာဘိဝံသက ပြောသည်။

အဆိုပါ ကွန်ရက်အနေဖြင့် ထိုသို့ ငြိမ့် တံဆိပ်တော်အား နည်းလမ်းအမျိုးမျိုးဖြင့် အသုံးချနေခြင်းအား လက်မခံ ကြောင်းနှင့် ငြိမ့် နာမည်သုံး၍ ကိုယ်ကျိုးစီးပွားရှာနေသူများအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါကွန်ရက် မှုသိရသည်။

နိုင်ငံတော်သမ္မတ ၏ မတ်လ (၂၉) ရက်နေ့က ပြောကြားခဲ့သော မိန့် ခွန်းအပြီးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် အနေဖြင့် ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရန် ကြိုးပမ်းမှုအား အရေးယူသွားမည်ဖြစ်ကြောင်း အဂုံဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်ထံက သိရသည်။

၎င်း အဓိကရုဏ်းများကြောင့် ပင် ဦးသိန်းကျော်အောင်က “ဒီ အဓိကရုဏ်းကြောင့် အလုပ်ရှင်တွေက အစ အလုပ်သမားတွေအဆုံး စီးပွားရေးကို အနည်းနဲ့အများထိခိုက်စေပါတယ်။” ဟု ပြောသည်။

အထက်ပါ လှုပ်ရှားမှုအနေဖြင့် မည်သည့်အတိုင်းအတာအထိ ရှိလာမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က သုံးသပ်သည်။

အဓိကရုဏ်းများနှင့် ငြိမ့် လှုပ်ရှားမှုသည် အားကောင်းလာသည် အတွက် ညဉ့်၎င်း တစ်ဦး အနေဖြင့် အန္တရာယ်အား ကြောက်ရွံ့သော်လည်း လုပ်ငန်းခွင်၌ ဘာသာစုံ လူမျိုးစုံအား ကြည်နူး ဟန်ဆောင်ကာ ဆက်ဆံနေကြောင်း မဝေဝေကဆိုသည်။

“ဘယ်လောက်ဘဲ ယုံကြည်မှုတွေရှိနေပေမဲ့ ည အလုပ်လုပ်ရင်တော့ လူမည်းကိုလဲ အဖော်ပြုရတယ်။ လူဖြူကိုလဲ အဖော်ပြုရတယ်။ ဒါမှမဟုတ်ရင် မနက်ဖြန် အိမ်စရိတ်အတွက် အခက်အခဲရှိတယ်” ဟု ၎င်း၏ ဘဝအခက်အခဲအား ပြောသည်။

(စောဇင်ညီ၊ ယမင်း၊ နိုင်နိုင်အေး၊ မျိုးဟိန်းဇင်၊ အောင်ခိုင်စိုး တို့ ပူးပေါင်းရေးသားသည်။)